

WASON  
BF  
145  
M37  
1917

ASIA

W.ason  
BF145  
M37  
1917

CORNELL  
UNIVERSITY  
LIBRARY



။ ဃာဃာဃာ နှိဗ္ဗာနာ နှိဗ္ဗာနာ နှိဗ္ဗာနာ ။

အာဇာနည် အာဇာနည် အာဇာနည် အာဇာနည် အာဇာနည်

အာဇာနည် အာဇာနည် အာဇာနည် ။



အာဇာနည် အာဇာနည် အာဇာနည်

ch.  
M37

Martha Soehardja, Soepad

Kool.

June 2/60

॥ लक्ष्मणः ॥

[illegible][illegible]



[illegible]

ပြန်ကြည့် ၇ ဇန်နဝါရီ ၁၉၁၇.

H. R. M. ကုမ္ပဏီ



॥ ဂုဏ်သိက္ခာ ၁။

၂။ ဂုဏ်သိက္ခာ ၂။ ဂုဏ်သိက္ခာ ၃။

၃။ ဂုဏ်သိက္ခာ ၄။

၄။ ဂုဏ်သိက္ခာ ၅။

၅။ ဂုဏ်သိက္ခာ ၆။ ဂုဏ်သိက္ခာ ၇။ ဂုဏ်သိက္ခာ ၈။ ဂုဏ်သိက္ခာ ၉။  
၁။ ဂုဏ်သိက္ခာ ၁။ ဂုဏ်သိက္ခာ ၂။ ဂုဏ်သိက္ခာ ၃။ ဂုဏ်သိက္ခာ ၄။  
၂။ ဂုဏ်သိက္ခာ ၅။ ဂုဏ်သိက္ခာ ၆။ ဂုဏ်သိက္ခာ ၇။ ဂုဏ်သိက္ခာ ၈။  
၃။ ဂုဏ်သိက္ခာ ၉။ ဂုဏ်သိက္ခာ ၁၀။ ဂုဏ်သိက္ခာ ၁၁။ ဂုဏ်သိက္ခာ ၁၂။  
၄။ ဂုဏ်သိက္ခာ ၁၃။ ဂုဏ်သိက္ခာ ၁၄။ ဂုဏ်သိက္ခာ ၁၅။ ဂုဏ်သိက္ခာ ၁၆။  
၅။ ဂုဏ်သိက္ခာ ၁၇။ ဂုဏ်သိက္ခာ ၁၈။ ဂုဏ်သိက္ခာ ၁၉။ ဂုဏ်သိက္ခာ ၂၀။  
၆။ ဂုဏ်သိက္ခာ ၂၁။ ဂုဏ်သိက္ခာ ၂၂။ ဂုဏ်သိက္ခာ ၂၃။ ဂုဏ်သိက္ခာ ၂၄။  
၇။ ဂုဏ်သိက္ခာ ၂၅။ ဂုဏ်သိက္ခာ ၂၆။ ဂုဏ်သိက္ခာ ၂၇။ ဂုဏ်သိက္ခာ ၂၈။  
၈။ ဂုဏ်သိက္ခာ ၂၉။ ဂုဏ်သိက္ခာ ၃၀။ ဂုဏ်သိက္ခာ ၃၁။ ဂုဏ်သိက္ခာ ၃၂။  
၉။ ဂုဏ်သိက္ခာ ၃၃။ ဂုဏ်သိက္ခာ ၃၄။ ဂုဏ်သိက္ခာ ၃၅။ ဂုဏ်သိက္ခာ ၃၆။  
၁၀။ ဂုဏ်သိက္ခာ ၃၇။ ဂုဏ်သိက္ခာ ၃၈။ ဂုဏ်သိက္ခာ ၃၉။ ဂုဏ်သိက္ခာ ၄၀။  
၁၁။ ဂုဏ်သိက္ခာ ၄၁။ ဂုဏ်သိက္ခာ ၄၂။ ဂုဏ်သိက္ခာ ၄၃။ ဂုဏ်သိက္ခာ ၄၄။  
၁၂။ ဂုဏ်သိက္ခာ ၄၅။ ဂုဏ်သိက္ခာ ၄၆။ ဂုဏ်သိက္ခာ ၄၇။ ဂုဏ်သိက္ခာ ၄၈။  
၁၃။ ဂုဏ်သိက္ခာ ၄၉။ ဂုဏ်သိက္ခာ ၅၀။ ဂုဏ်သိက္ခာ ၅၁။ ဂုဏ်သိက္ခာ ၅၂။  
၁၄။ ဂုဏ်သိက္ခာ ၅၃။ ဂုဏ်သိက္ခာ ၅၄။ ဂုဏ်သိက္ခာ ၅၅။ ဂုဏ်သိက္ခာ ၅၆။  
၁၅။ ဂုဏ်သိက္ခာ ၅၇။ ဂုဏ်သိက္ခာ ၅၈။ ဂုဏ်သိက္ခာ ၅၉။ ဂုဏ်သိက္ခာ ၆၀။  
၁၆။ ဂုဏ်သိက္ခာ ၆၁။ ဂုဏ်သိက္ခာ ၆၂။ ဂုဏ်သိက္ခာ ၆၃။ ဂုဏ်သိက္ခာ ၆၄။  
၁၇။ ဂုဏ်သိက္ခာ ၆၅။ ဂုဏ်သိက္ခာ ၆၆။ ဂုဏ်သိက္ခာ ၆၇။ ဂုဏ်သိက္ခာ ၆၈။  
၁၈။ ဂုဏ်သိက္ခာ ၆၉။ ဂုဏ်သိက္ခာ ၇၀။ ဂုဏ်သိက္ခာ ၇၁။ ဂုဏ်သိက္ခာ ၇၂။  
၁၉။ ဂုဏ်သိက္ခာ ၇၃။ ဂုဏ်သိက္ခာ ၇၄။ ဂုဏ်သိက္ခာ ၇၅။ ဂုဏ်သိက္ခာ ၇၆။  
၂၀။ ဂုဏ်သိက္ခာ ၇၇။ ဂုဏ်သိက္ခာ ၇၈။ ဂုဏ်သိက္ခာ ၇၉။ ဂုဏ်သိက္ခာ ၈၀။  
၂၁။ ဂုဏ်သိက္ခာ ၈၁။ ဂုဏ်သိက္ခာ ၈၂။ ဂုဏ်သိက္ခာ ၈၃။ ဂုဏ်သိက္ခာ ၈၄။  
၂၂။ ဂုဏ်သိက္ခာ ၈၅။ ဂုဏ်သိက္ခာ ၈၆။ ဂုဏ်သိက္ခာ ၈၇။ ဂုဏ်သိက္ခာ ၈၈။  
၂၃။ ဂုဏ်သိက္ခာ ၈၉။ ဂုဏ်သိက္ခာ ၉၀။ ဂုဏ်သိက္ခာ ၉၁။ ဂုဏ်သိက္ခာ ၉၂။  
၂၄။ ဂုဏ်သိက္ခာ ၉၃။ ဂုဏ်သိက္ခာ ၉၄။ ဂုဏ်သိက္ခာ ၉၅။ ဂုဏ်သိက္ခာ ၉၆။  
၂၅။ ဂုဏ်သိက္ခာ ၉၇။ ဂုဏ်သိက္ခာ ၉၈။ ဂုဏ်သိက္ခာ ၉၉။ ဂုဏ်သိက္ခာ ၁၀၀။





1. කිංත යන අ
2. කිංත යන අ
3. කිංත යන අ
4. කිංත යන අ

Original from  
CORNELL UNIVERSITY



കിരീടം

[illegible]





[illegible]

၂။ စာရကမိတ်ကံယာယသ်တိညးဟကုစိန္တာနဇီထိပ္ပက ပ  
 ကယရက္ခအရဘဒ္ဒါယူဝိပ္ပကုစိပ္ပကဒိ၊ မိတ်ကံယရက္ခ  
 ရက္ခကံယံပ္ပတ္တရာသာသနကုစိပ္ပကဒိကပ္ပ၊ ကထိမိတ်  
 အဇီဝိပ္ပကုပံပ္ပထိအလ္လကမိတကောဟဂါန ခံဂိတမ္ပ

[illegible]

2\*







---

[illegible]

Digitized by Google



[illegible]













[illegible]





၂ ရဟန္တာ ဖြိယ နိပ္ပုစ္ဆရတ ဖိနဲ ဟယနန္တိ ဘမဒကပ္ပမိ  
ကရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ရဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်

၂ မိတာၤ ဘဏ္ဍာၤ ဘဏ္ဍာၤ ဘဏ္ဍာၤ ဘဏ္ဍာၤ ဘဏ္ဍာၤ  
ကရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်

၂ မိတာၤ ဘဏ္ဍာၤ ဘဏ္ဍာၤ ဘဏ္ဍာၤ ဘဏ္ဍာၤ ဘဏ္ဍာၤ  
ကရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်  
ကဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ် ခဏ္ဍာရတၢ်

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.3192406824977  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google

Original from  
CORNELL UNIVERSITY

[illegible]



ရသးကျ ပုဂ္ဂိုလ်သမ္မတီပုဂ္ဂိုလ် သရဟင်္ဂိပုဂ္ဂိုလ် သန္တက  
ဟင်္ဂိအံ၊ သန္တက၊ လက္ခဏာသမ္မတပုဂ္ဂိုလ် ကိစ္စက  
ဇီဝိပုဂ္ဂိုလ် ပုဂ္ဂိုလ်အံ၊ လက္ခဏာသမ္မတပုဂ္ဂိုလ်  
| မိမိကတသမ္မတပုဂ္ဂိုလ် အကတကပုဂ္ဂိုလ် ကတသမ္မတ  
ကတပုဂ္ဂိုလ် မိမိကတသမ္မတပုဂ္ဂိုလ်၊ မိမိကတပုဂ္ဂိုလ်  
ပုဂ္ဂိုလ်အံ၊ ကတသမ္မတပုဂ္ဂိုလ်၊ ကတသမ္မတပုဂ္ဂိုလ်  
မိမိကတသမ္မတပုဂ္ဂိုလ်

|| လက္ခဏာသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
ကတသမ္မတပုဂ္ဂိုလ်

| သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
ကတသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
မိမိကတသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
ကတသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
မိမိကတသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
ကတသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
မိမိကတသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
ကတသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
မိမိကတသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်  
ကတသမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ် သမ္မတပုဂ္ဂိုလ်



[illegible]



တကဏ္ဍ၊ နေရာတိုင်း၌ ကြီးကြပ်၍ ပြုစုခြင်းတို့ကို  
 ကုမ္ပဏီတို့၏ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 နေရာတိုင်း၌ ဝယ်ယူခြင်း၊ နေရာတိုင်း၌ ပြုစုခြင်း၊  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍

။ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍

၊ ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍  
 ကြီးကြပ်ခြင်း၊ အကျိုးအမြတ်ကို ထိခိုက်စေရန် ရည်ရွယ်၍

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.3192406824977  
 Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google

[illegible][illegible]





Digitized by Google

မြို့ရယ်ရပ်ဩဇာကိုမျှ ဟာပစ္စိပ္ပာနိယမရထားကြစေ  
 ရဟပတုတ္တံ၊ ဤကဏ္ဍကိပ္ပတ္တံရမိဿ မမဇ္ဈိ  
 ကပ္ပကိဏ္ဍမိဿကိပ္ပတ္တိကဏ္ဍော၊

[illegible]



**Dadasaraning wewatekanipocn manoesa.**



Original from  
CORNELL UNIVERSITY

[illegible]







၂ ပဏ္ဍိတ ဦးစွာ ကိစ္စကို စီစဉ် နေကြသည်။  
 ၃ ကိစ္စသည် အလွန် ရှုပ်ထွေးသည်။  
 ၄ နေရာမှာ အလွန် ရှုပ်ထွေးသည်။  
 ၅ နေရာမှာ အလွန် ရှုပ်ထွေးသည်။  
 ၆ နေရာမှာ အလွန် ရှုပ်ထွေးသည်။  
 ၇ နေရာမှာ အလွန် ရှုပ်ထွေးသည်။  
 ၈ နေရာမှာ အလွန် ရှုပ်ထွေးသည်။  
 ၉ နေရာမှာ အလွန် ရှုပ်ထွေးသည်။  
 ၁၀ နေရာမှာ အလွန် ရှုပ်ထွေးသည်။

අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට

අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට  
අයුතුකමක් නොමැති බවට පත්ව ඇති බවට

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.3192408624977  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google

॥ ဇာဇာကတ္တိပ္ပန္နကဃာဃာ

[illegible]

၏ကမံတမိရက နရကယလူသမ္ဘိဟူ၍ နာမရပ်း၊ မိက၊  
ဟံရကရှိပ္ပန္နိတဗ္ဗိ ပဟူရကးလူကရကးသနာရက  
၏ကပ္ပ ကရံကမမိလ နရကပ္ပ မိကံကမံရကး ကာ  
ကိကမံရက ရှိပ္ပရကသရကသတံ၊ ရကး၏ကန  
ယ၊ ဟပမိသမိတိတိတိတိတိတိတိတိတိတိတိတိတိတိ  
ကပ္ပကပပ္ပကပ၊ ကကမိပ္ပကနမိပ္ပကမိပ္ပကမိပ္ပကမိ  
မိကိ၊ မိကနနရကသရကသဟကိ ရကးရကးသပ္ပ ရယ  
ကပ္ပရကက၏ကိ၊ ကရံသမိကမိကပ္ပ၊

ပမိကမံရက၊ ကရကမရကဟကပ္ပကရကး၏ကန  
ကိကပ္ပသပ္ပ ကမပကရကရကး၊ ကမကကပ္ပရက  
ပ္ပဟကမိကိကိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိ  
၏ကမိမိရကး၏ကပ္ပကပ၊ မိပ္ပရကးလူကိပ္ပ ငံပ္ပ  
ကပ္ပရကမိကိ၊ ရကသရကမရကသပ္ပ၊ ကမမိပ္ပရ  
ရကး၏ကိမိမိပ္ပကမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိ  
မရကသပ္ပ ကရံရယလူကမမိကပ္ပကမိမိမိမိမိမိမိမိ  
ကမိကိကမိကိကမိကမိကမိကမိကမိကမိကမိကမိကမိ  
ဟံရကရှိပ္ပန္နိတဗ္ဗိကနမိမိရကးရကးသပ္ပ၊ ပမိမိ  
ပ္ပကမိကမိကမိကမိကမိကမိကမိကမိကမိကမိကမိ  
မိပ္ပကမိကမိကမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိ

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.31924060824977  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google

သံဃုလူရှိပ္ပကျး ဟယ၊ တာ၊ ဟယ၊ ရတပ္ပရတိရတ  
ဘိက္ခက ဘိယ ဝိက ဝိက ဝိက ဝိက ဝိက ဝိက

။ ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
သံဃုလူရှိပ္ပကျး ဟယ၊ တာ၊ ဟယ၊ ရတပ္ပရတိရတ  
ဘိက္ခက ဘိယ ဝိက ဝိက ဝိက ဝိက ဝိက ဝိက

။ ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
သံဃုလူရှိပ္ပကျး ဟယ၊ တာ၊ ဟယ၊ ရတပ္ပရတိရတ  
ဘိက္ခက ဘိယ ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
သံဃုလူရှိပ္ပကျး ဟယ၊ တာ၊ ဟယ၊ ရတပ္ပရတိရတ  
ဘိက္ခက ဘိယ ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
သံဃုလူရှိပ္ပကျး ဟယ၊ တာ၊ ဟယ၊ ရတပ္ပရတိရတ  
ဘိက္ခက ဘိယ ဝိက ဝိက ဝိက ဝိက ဝိက ဝိက

။ ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
ရတပ္ပရတိရတ ဝိက ဝိက ဝိက ဝိက ဝိက ဝိက ဝိက  
သံဃုလူရှိပ္ပကျး ဟယ၊ တာ၊ ဟယ၊ ရတပ္ပရတိရတ  
ဘိက္ခက ဘိယ ဝိက ဝိက ဝိက ဝိက ဝိက ဝိက

Generated at Columbia University on 2025-02-18 23:27 GMT  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google



တို့အားတစ်ပါးတည်း နှစ်ပါးတည်း နှစ်ပါးတည်း နှစ်ပါးတည်း  
မသိဘဲ သိသလိုပင် နှစ်ပါးတည်း နှစ်ပါးတည်း နှစ်ပါးတည်း  
နာမည်တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
လှ အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော

အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော

အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော  
အရသာရှိသော အရသာရှိသော အရသာရှိသော အရသာရှိသော















සිද්ධිසාධකයෙකු වන බැවින්, මෙය සාධකයකි. මෙය සාධකයකි.  
සිද්ධිසාධකයෙකු වන බැවින්, මෙය සාධකයකි. මෙය සාධකයකි.

මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.

මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.  
මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි. මෙය සාධකයකි.



Digitized by Google







ကျ ချီခံ ဟု ချီလား ဟု ဟု သာ ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား

၂ ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား

၃ ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား

၄ ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား  
ချီလား ချီလား ချီလား ချီလား ချီလား ချီလား



Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.3192406824977  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google

අප්පුහරිතකුච්ඡ

[illegible]

1





[illegible]

6♦



၂။ သဘာဝကလေးပေါ်တက်ကာရိုးပြုစုသောအားကိုးယူရမည့်အခါ၊ အထူးသဖြင့်  
အားကိုးမှုချရာ၊ ဟိုတို့ပြုနိုင်ရေးအတွက် အဓိကရမည့်







ကရိုက်ဝံသိပ္ပကျ၊ မဟာပဓိပရတနိတရကန္တပရိရဇ်  
မဓိတိတရဟကျ ခါဇ္ဇိမယဟကရဏသျ ဟာဗြသမ  
ရဏာဗိရုဏာဏိဗျဏ်၊ မဟာပဓိရဇ်ဗိရုဏာဗျသရဟကျ  
ရဇရဇ်ဂိပ္ပကရိုက်ဂိဗိဓိရဟကျ ပုရိကရိုက်ဂိဗြရဏ  
ဂိဓိဓိဗျ ဟပိဗိဇ္ဈမဓိဗျဇကသိဗြဇကကျ မယသဓိ  
ဏာဗြဟိပ္ပကျ၊

၂။ ပရတနိကသဒကဗျဏာဓိဓိပ္ပကရိရဇ်၊ ပရတနသရ  
ရဟကျ ဗျဇရဏသရိကံသရဟကျဗျဏာဗိကရိက  
သဒဂိပ္ပကဒဏိဓိဗျ ပုဗ္ဗဗျဏာဗိဇ္ဈဓိဓိဗျဏာ ဘ  
ဇ္ဈိဓိပ္ပကရိကသဒကရိရဇ်၊ ပရတနသရဟကျ  
ဓိကသဂိဗိဇ္ဈဓိဗျဏာဗိဇ္ဈဓိဗျဏာ ဗျဇရဏသရဏာဗိ  
ကံဗျဏာကျ မရဏသရဏာဗိဇ္ဈဓိဗျဏာဗိဇ္ဈဓိဗျဏာ  
ဗြဟကျ၊ ရဏသရဏသရဏာဗိဇ္ဈဓိဗျဏာဗိဇ္ဈဓိဗျဏာ  
ဟဂိကရိကသဒကရိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာ  
ဟပိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာ  
ရဏကျ ဓိဗိဇ္ဈဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာ  
ကံဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာ  
သယသဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာ  
ဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာ  
ဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာ  
ဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာဓိဗျဏာ

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.31924/060624977  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google

Original from  
CORNELL UNIVERSITY





သနာ၍ နယမိတ္တမိတိကပ္ပန္တရဏာသနာနယသနာ  
 မိမိလောကဗဟုမကပ္ပန္တရဏာသနာနယသနာ  
 သနာသနာလောကဗဟုမကပ္ပန္တရဏာသနာ

။ ဘာဝနာ ၂။

၊ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 သနာ၍ သနာ၍ သနာ၍ သနာ၍

။ ဘာဝနာ ၃။

၊ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍  
 ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍ ဘာဝနာ၍











7.

ကမ္ဘာတစ်ခုလုံး၊ ပျက်စီးခြင်း၊ ကမ္ဘာတစ်ခုလုံးပျက်စီး  
ပျက်စီးစေသည်။ နယ်လေးခုလုံး၏အစွမ်းအားကို  
စီးကပ်ရမည်။ ဟိမဝန္တာတစ်ခုလုံးပျက်စီးရမည်။  
သမိုင်းတစ်ခုလုံးပျက်စီးရမည်။

။ သမိုင်းတစ်ခုလုံးပျက်စီးရမည်။ ကမ္ဘာတစ်ခုလုံး  
ပျက်စီးရမည်။ သမိုင်းတစ်ခုလုံးပျက်စီးရမည်။  
ကမ္ဘာတစ်ခုလုံးပျက်စီးရမည်။ သမိုင်းတစ်ခုလုံး  
ပျက်စီးရမည်။ ကမ္ဘာတစ်ခုလုံးပျက်စီးရမည်။  
သမိုင်းတစ်ခုလုံးပျက်စီးရမည်။ ကမ္ဘာတစ်ခုလုံး  
ပျက်စီးရမည်။ သမိုင်းတစ်ခုလုံးပျက်စီးရမည်။  
ကမ္ဘာတစ်ခုလုံးပျက်စီးရမည်။ သမိုင်းတစ်ခုလုံး  
ပျက်စီးရမည်။

။ သမိုင်းတစ်ခုလုံးပျက်စီးရမည်။ ကမ္ဘာတစ်ခုလုံး  
ပျက်စီးရမည်။ သမိုင်းတစ်ခုလုံးပျက်စီးရမည်။  
ကမ္ဘာတစ်ခုလုံးပျက်စီးရမည်။ သမိုင်းတစ်ခုလုံး  
ပျက်စီးရမည်။ ကမ္ဘာတစ်ခုလုံးပျက်စီးရမည်။  
သမိုင်းတစ်ခုလုံးပျက်စီးရမည်။ ကမ္ဘာတစ်ခုလုံး  
ပျက်စီးရမည်။ သမိုင်းတစ်ခုလုံးပျက်စီးရမည်။  
ကမ္ဘာတစ်ခုလုံးပျက်စီးရမည်။ သမိုင်းတစ်ခုလုံး  
ပျက်စီးရမည်။





၁။ အကယ်၍ ဘိဇ္ဇာ၌ ပြုစုအပ်ပါက၊ အကယ်၍ နိဗ္ဗာန်  
 ၂။ ဘိဇ္ဇာ၌ အကယ်၍ အကယ်၍ ပြုစုအပ်ပါက၊ အကယ်၍  
 ၃။ အကယ်၍ အကယ်၍ အကယ်၍ အကယ်၍ အကယ်၍  
 ၄။ အကယ်၍ အကယ်၍ အကယ်၍ အကယ်၍ အကယ်၍  
 ၅။ အကယ်၍ အကယ်၍ အကယ်၍ အကယ်၍ အကယ်၍

[illegible][illegible]

၂။ ကမ္ဘာပိပုဒ်ကျော့ကမ္ဘာပိ, ကံယံဝိသုဒ္ဓါကမ္ဘာ

သရဿ်ဒုမိန္ဒာရ်၊ ပြုရယာဝိသိပ္ပာန ဟိသရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ နိသရဿာဏာသဒ္ဓာ  
 ဗိသိပ္ပာ ပုပ္ဖာသရဿာရ်၊ ဗိသရဿာရ်၊ ဗိသရဿာ  
 သရဿာရ်၊ သရဿာရ်၊ သရဿာရ်၊ သရဿာရ်၊ သရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ

ပြုရယာဝိသိပ္ပာန ဟိသရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ

ပြုရယာဝိသိပ္ပာန ဟိသရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ  
 ရာဇိပ္ပန္နဗိသုဒ္ဓိတရဿာရ်၊ သရဿာရ်၊ သရဿာ











හත ආසන්නාසිති ප්‍රකාශන සහිතව  
නිකුත් කරනු ලබන අතර එහි අන්තර්ගතය  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්

සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්

සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්  
සියලුම අංශවලට අදාළ වන බැවින්

තනු නිති විශ්වාසයෙන් පැවැත්වූ බැවින්  
විශ්වාසයෙන් පැවැත්වූ බැවින්  
තනු නිති විශ්වාසයෙන් පැවැත්වූ බැවින්  
තනු නිති විශ්වාසයෙන් පැවැත්වූ බැවින්

පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම

පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම  
පුතෙකුගේ නම පුතෙකුගේ නම පුතෙකුගේ නම









[illegible]

**Pedasaraning wewatekanipoen manoesa.**

8\*





॥ यथा ह्यपि भूयः पृथिवी, तानि यन्मिमांसायाः प्रसिद्धा यथा ह्य  
मिमांसायाः प्रसिद्धा यथा ह्यमिमांसायाः प्रसिद्धा यथा ह्यमिमांसायाः प्रसिद्धा

ဤအလင်းတို့သည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။

ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။  
ဤအယူအဆများသည် ဟိန္ဒူဘာသာ၏ အဓိကကျသော အယူအဆများကို ဖော်ပြနိုင်သည်။

Original from  
CORNELL UNIVERSITY







၏၊ ဘုရားသမ္မာဂါမိပိယ၊ မကဗျာကိစ္ဆာနိပ္ပာနအဏိက  
ပြုစုစေ၍ ဂဓိဇယာရှိပ္ပာနရသမ္ပာဟိတကာ နိပ္ပာနရဏာ  
ဟဟံတုတ္တရိယ ဟပိတအဏိရဏာရိက္ခာရိက္ခာရိက္ခာ  
ဇိတ္တိယ ရသမ္ပာဟိတဏှာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
ပြုစုစေ၍ နုရဏာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
ကမိတ္တကဏ္ဍိယ ပဋိပညာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
တာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
အက၊ အသမ္ပာဟိတဏှာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
ကျ ရဇာကဏ္ဍိယပဋိပညာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
ကပ္ပာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
၏ယံကဏ္ဍိယ ဟပိတအဏိရဏာရိက္ခာရိက္ခာရိက္ခာ  
ညရဏာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
ရဏာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
၏က္ခာရဏာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
ဂဓိယာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
ကဏ္ဍိယပဋိပညာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
ကဏ္ဍိယပဋိပညာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
၏က္ခာရဏာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
မအဏ္ဍိယ ကဏ္ဍိယပဋိပညာရိက္ခာရိက္ခာရိက္ခာ  
မဏ္ဍိယပဋိပညာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ  
မဏ္ဍိယပဋိပညာရိက္ခာရိက္ခာရိက္ခာရိက္ခာရိက္ခာ

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.3192406824977  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google

[illegible]

॥ ဗုဒ္ဓကုဿာယကဏ္ဍိယစာပေတိ ၇၆၈ ဟိ ဗုဒ္ဓကုဿာယ

നന്മ നല്ലതാണ്. അവിടുത്തെ

[illegible]

॥ श्री गणेशाय नमः ॥

[illegible][illegible]



က. ၁. ခြေလှမ်းစီရင်မှုတို့၊ ရထားစီရင်မှုတို့၊  
စီရင်မှုတို့၊

။ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊ ရထားစီရင်မှုတို့၊  
စီရင်မှုတို့၊ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊  
ရထားစီရင်မှုတို့၊ စီရင်မှုတို့၊ ရထားစီရင်မှုတို့၊  
စီရင်မှုတို့၊ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊  
ရထားစီရင်မှုတို့၊ စီရင်မှုတို့၊ ရထားစီရင်မှုတို့၊  
စီရင်မှုတို့၊ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊  
ရထားစီရင်မှုတို့၊ စီရင်မှုတို့၊ ရထားစီရင်မှုတို့၊  
စီရင်မှုတို့၊ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊

။ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊ ရထားစီရင်မှုတို့၊  
စီရင်မှုတို့၊ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊  
ရထားစီရင်မှုတို့၊ စီရင်မှုတို့၊ ရထားစီရင်မှုတို့၊  
စီရင်မှုတို့၊ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊  
ရထားစီရင်မှုတို့၊ စီရင်မှုတို့၊ ရထားစီရင်မှုတို့၊  
စီရင်မှုတို့၊ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊  
ရထားစီရင်မှုတို့၊ စီရင်မှုတို့၊ ရထားစီရင်မှုတို့၊  
စီရင်မှုတို့၊ ရထားစီရင်မှုတို့၊ စီရင်မှုတို့၊



Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.31924086824977  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google











မိမိတို့ပြုစုထားသော အလုပ်အကိုင်များကို အကဲဖြတ်ရန် အတွက်  
အသုံးပြုရန် အမည်ပေးထားသည်။

။ မဟာမိတ်များ၏ အကျိုးအမြတ်များ  
အကျိုးအမြတ်များ

။ ဤသို့ အကျိုးအမြတ်များကို အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ

။ မိမိတို့၏ အကျိုးအမြတ်များကို အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ  
အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ အကျိုးအမြတ်များ

ကသမိဉ္ဇူကုဉ္ဇူ၊ နဇိပိတာ၊ ပှမကမလ၊ ခဏာဉ်ကိ  
ပှကကယဉ်ကိမကျ၊

၊ နိယံမရက၊ ဟက၊ ဟိက၊ အကပိကပိကလ၊ ခိပှမက၊  
ကပိကဉ်ကိပှမက၊ (အရယာကိ) ဟကမိကိပှမက၊ ခဏာ  
မသကိကျ၊ ဟပိက၊ ဟိက၊ နိမိဉ္ဇူမိကလ၊ သကိမက၊  
ပိကိဟပမံ၊

။ ဟက၊ ဟက၊ ဟက၊ ဟက၊ ဟက၊ ဟက၊ ဟက၊ ဟက၊  
သသက၊ ဟက၊ ဟက၊ ဟက၊ ဟက၊ ဟက၊ ဟက၊ ဟက၊

၊ တရမဉ္ဇူ၊ ခဏာမသိသမံက၊ ဟိပပက၊ ဟိပှမက၊  
ကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိ  
ကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိ  
ကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိကဉ်ကိ  
ပှမက၊ ခိပှမက၊ သသမံက၊ ဟိပှမက၊ ခိက၊ သက၊  
ကိပကိ၊ ကရမသ္မံ၊

၊ နိယံကပိပှမက၊ ခိရယာက၊ ဟက၊ သက၊ ခိက၊  
က၊ ပှမက၊ ပမက၊ ဟက၊ သက၊ ဟက၊ ပှမက၊  
ခိဟက၊ သက၊ ပမက၊ ဟက၊ သက၊ ခိက၊  
ခိက၊ ပှမက၊ သမက၊ ဟက၊ သက၊ နိယံကပိပိက၊  
က၊ ဟက၊ သမက၊ ဟက၊ ဟက၊ ခဏာမိကဉ်ကိကဉ်ကိကဉ်ကိ

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.319240682497  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google



|| ပရဏှိပ္ပကပဓိလိဟိပတိရဏပ္ပကိကမိကိရကဓိ  
ကံရဏကိကိန္တု ကဓိကိယံ နသိကမ္ပရဏရဏာ  
ရဏရဏဓိဓိပ္ပကကိကိန္တုကိန္တုပ္ပကပဏက ကိဓိန္တု  
မကိပတိရဏ၊ နကံကကပဏယပတိရဏကိပ္ပရဏ၊ မဓိ  
ဟသိကပဓိရဏရဏဏ္ဍိပ္ပကိဟသိကကိကံ ကဏမပ၊ ဟိ  
ကိက၊ မန္တကန္တကန္တကိကိယံ ရဏ၊ ကိကပဓိပ္ပကပဏ  
ရဏသမာယရဏကကသိယဏ္ဍကိကိမသိကိဓိဓိက၊ ဟ  
သိရဏကပ္ပကိကိကမ္ပကိပ္ပကဓိ၊ ကဓိကမ္ပကပ္ပက  
ကိကပ္ပကပ္ပကိကိကဏ၊ ဟသိကဓိရဏ၊ ကိကမ္ပက  
ကိကံ ရဏသမာယရဏရဏရဏကိကိမသိပ္ပ ကိက  
ကိကိကိကကပ္ပက၊ မသယမဓိပဏ္ဍိပ္ပက၊ ကမ္ပ  
ကကိကိပပဏ္ဍိကိရဏ နကပ္ပက၊ မကကိက  
ကိကပ္ပက၊ ကိကမ္ပကကိကိကကပ္ပက၊ မိန္တုဓိပ္ပက  
ကိကမ္ပက၊ ကဓိရဏကိကပ္ပကကိကံ မရဏသ  
ဓိကကကိကိကကကကကိကိကိပ္ပက၊ (ရဏကက  
ရဏ၊ ကကကကကကကကကကကကကကကကကကကက  
ကိကကကကကကကကကကကကကကကကကကကကက  
ရဏကကကကကကကကကကကကကကကကကကကကက  
ရဏကကကကကကကကကကကကကကကကကကကကက  
ကိကကကကကကကကကကကကကကကကကကကကက  
ကိကကကကကကကကကကကကကကကကကကကကက

Original from  
CORNELL UNIVERSITY

စုကျ၊ ဟူ၍ နာမည် အထိသ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍  
ဟိန်း ခိုရသတို့ရသော နာမည် အထိသ ဟူ၍ ဟူ၍  
ရသောရသော နာမည် အထိသ ဟူ၍ (ဗြိဟ္မဗုဒ္ဓိ  
သောရသောရသော နာမည် အထိသ ဟူ၍)၊ ပြု  
ရသောရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍

ရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
သောရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍  
ဟိန်း ခိုရသောရသော နာမည် အထိသ ဟူ၍ ဟူ၍





Original from  
CORNELL UNIVERSITY



\_\_\_\_\_

[illegible]



Original from  
CORNELL UNIVERSITY

ယံ ဂိတိတသံ အဓိကိတု ဟာန အယယံ။ ဂဓိရတော ဂိတု  
ဌာနိဂိယံ ဂိတသိ ဂ္ဃုရတသံ ဂံတသု ဟိ ပဏိက ဒိဿိ  
ဟာပ ဟာဓိဂိတက အဓိကိတု ဟာပ ဂိပုရတု ဂိတက အရ  
ရကသံ၊ ဗလုတရတု ဂ္ဃုရတု ဂိယံ ဂိတု၊ (ဗလုတ  
ဂ္ဃုယံ ဂိတု ဂိတု ဂိတု) ယယ ဗုဒ္ဓိပုရတု ဂ္ဃုရ  
ဂဓိကိတု၊ ဂဓိကိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ရကသံ ဗလု၊ ဗလု ဂိတု ဂိတု ဂိတု ဂိတု ဂိတု  
ဟာပ ဟာပ ဂိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ဗလု ဂဓိကိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ပိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ရကသံ၊ ဂဓိကိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ဂိတက အဓိကိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ရကသံ ဗလု၊ ဂိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ဗလု ဂဓိကိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ဗလု ဂဓိကိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ရကသံ၊ ယယ ဂ္ဃုရတု ဂဓိကိတု ဂဓိကိတု  
ဂဓိကိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု  
ဂဓိကိတု ဂဓိကိတု ဂဓိကိတု ဂဓိကိတု

Deḍasaraṇiṇi wewatekanipoen manoesa.

10\*

ရက်၏အနီး၊ ဟုပင်၊ ပင်၏ရက်၏၊ သိပ်ကပ်ပါ  
ရက်အနီး၊

[illegible]

[illegible][illegible]

|| ਸਕਾਧੁਕਾਧੁਕਾਧਿਪਤਿਨਾਧਿਪਤਿ, ਬਿਨਾ ਭਗਨਾਧਿਪਤਿ ||

ရကကိရကကွည့်၊ မသမံတကွပုဏ္ဏိယံမသိရကကွဏ္ဍိ  
ယကွဏ္ဍိတိတရကပဏ္ဍိကိပုဏ္ဏိယကကရကကရကပဏ္ဍိတိ၊ ယိ  
ပပုရကကကွဏ္ဍိကကပကိပုဏ္ဏိယကကကကကက၊ ကကိကကကပုဏ္ဏိ  
ရကကကကကပဏ္ဍိတိ၊ မသံကိကကကကကကကကကကကကကကကကက  
ပုဏ္ဏိယကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ပိမကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက

၂ ကိကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
မသိမသမံတကကကကကကကကကကကကကကကကကကကကကကကကကကကကက  
မသိမသမံတကကကကကကကကကကကကကကကကကကကကကကကကကကကကက  
မသိမသမံတကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ပုဏ္ဏိယကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
မသိမသမံတကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက

၂ မသံကိကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကိကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကိကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
မသိမသမံတကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက  
ကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကကက

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.31924006824977  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google



[illegible]







ရကည၊ ဟုပမိး ရသန္တိဋ္ဌာနာဏိဗျာဟု၊ ပဏာဏိ  
ဗျာဟုဏိဏရသန္တိဋ္ဌာနာဏိဗျာဟုဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ

၂ နိဏ္ဍိတဗျာဟုဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ

၂ နိဏ္ဍိတဗျာဟုဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ  
ဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာဏိဏရသန္တိဋ္ဌာနာ





Original from  
CORNELL UNIVERSITY



မၤကွၢ်ပုၤမၤတၢ်ပိၤမၤကွၢ် မိၤကွၢ်မိၤမိၤမိၤမိၤမိၤမိၤ  
တၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ

ၤကၢၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
ကၢၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ

မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ

မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ

မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ

မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ  
မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.31924006824977  
Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google



**Deḍasaraning wewatekanipoen manoesa.**



[illegible][illegible][illegible]



၁။ နိဗ္ဗာန်သို့ ရောက်ရှိရန် အလှူဒါနကို ပြုလုပ်ရမည်။  
 ၂။ နိဗ္ဗာန်သို့ ရောက်ရှိရန် အနာမိဒ္ဓိကို ဖြစ်စေရမည်။  
 ၃။ နိဗ္ဗာန်သို့ ရောက်ရှိရန် အနာမိဒ္ဓိကို ဖြစ်စေရမည်။  
 ၄။ နိဗ္ဗာန်သို့ ရောက်ရှိရန် အနာမိဒ္ဓိကို ဖြစ်စေရမည်။  
 ၅။ နိဗ္ဗာန်သို့ ရောက်ရှိရန် အနာမိဒ္ဓိကို ဖြစ်စေရမည်။  
 ၆။ နိဗ္ဗာန်သို့ ရောက်ရှိရန် အနာမိဒ္ဓိကို ဖြစ်စေရမည်။  
 ၇။ နိဗ္ဗာန်သို့ ရောက်ရှိရန် အနာမိဒ္ဓိကို ဖြစ်စေရမည်။  
 ၈။ နိဗ္ဗာန်သို့ ရောက်ရှိရန် အနာမိဒ္ဓိကို ဖြစ်စေရမည်။  
 ၉။ နိဗ္ဗာန်သို့ ရောက်ရှိရန် အနာမိဒ္ဓိကို ဖြစ်စေရမည်။  
 ၁၀။ နိဗ္ဗာန်သို့ ရောက်ရှိရန် အနာမိဒ္ဓိကို ဖြစ်စေရမည်။

[illegible][illegible]

ဣဝိယဗ္ဗိယံဟိန္ဒဝေယံ၊ ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ကမကဟိပုဂ္ဂိယဗ္ဗိယံသုယံ၊ ကပ္ပ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ

ပုဂ္ဂိယဗ္ဗိယံဟိန္ဒဝေယံ၊ ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ကမကဟိပုဂ္ဂိယဗ္ဗိယံသုယံ၊ ကပ္ပ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ

ပုဂ္ဂိယဗ္ဗိယံဟိန္ဒဝေယံ၊ ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ကမကဟိပုဂ္ဂိယဗ္ဗိယံသုယံ၊ ကပ္ပ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ  
 ဧကရကဏိယံသုယံဟေ ဟု ပုဂ္ဂိ

Generated at Columbia University on 2025-02-18 23:27 GMT / https://hdl.handle.net/2027/coo.31924006024977  
 Public Domain in the United States; Google-digitized / http://www.hathitrust.org/access\_use#pd-us-google



။ မဟိသိဝိပုလ္လကဒါနာနုပုဏ္ဏံ း

|                     |      |
|---------------------|------|
| ။ ပဃိရဏာပျ          | ကဿ 3 |
| ။ မဿမံကန္တိပဃိရဏာပျ | 7    |
| ။ ပဃိရဏာပျ          | 7    |
| ။ မိဿပဃိရဏာပျ       | 9    |
| ။ ပဃိရဏာပျ          | 12   |
| ။ ပဃိရဏာပျ          | 21   |
| ။ ပဃိရဏာပျ          | 28   |
| ။ ပဃိရဏာပျ          | 38   |
| ။ ပဃိရဏာပျ          | 42   |
| ။ ပဃိရဏာပျ          | 51   |
| ။ ပဃိရဏာပျ          | 58   |
| ။ ပဃိရဏာပျ          | 64   |
| ။ ပဃိရဏာပျ          | 68   |
| ။ ပဃိရဏာပျ          | 77   |

|                                                             |         |
|-------------------------------------------------------------|---------|
| II   ឈាស់កន្ត្រៃបបតិក្កន្ត្រៃប្បន្តិយ៍បិប្បសម               |         |
| ត្រៃកន្ត្រៃប្បន្តិយ៍ : . . . . .                            | ឆា : 91 |
| បដិក . . . . .                                              | ” 91    |
| តិច្ឆិកន្ត្រៃប្បន្តិយ៍ហឈាស់បបតិក្កន្ត្រៃប្បន្តិយ៍ . . . . . | ” 93    |
| បដិកប្បន្តិយ៍ហឈាស់កន្ត្រៃប្បន្តិយ៍ . . . . .                | ” 99    |
| តិច្ឆិកន្ត្រៃប្បន្តិយ៍ហឈាស់បបតិក្កន្ត្រៃប្បន្តិយ៍ . . . . . | ” 105   |
| បដិកប្បន្តិយ៍ហឈាស់កន្ត្រៃប្បន្តិយ៍ . . . . .                | ” 111   |
| តិច្ឆិកន្ត្រៃប្បន្តិយ៍ហឈាស់បបតិក្កន្ត្រៃប្បន្តិយ៍ . . . . . | ” 114   |
| បដិកប្បន្តិយ៍ហឈាស់បបតិក្កន្ត្រៃប្បន្តិយ៍ . . . . .          | ” 123   |
| តិច្ឆិកន្ត្រៃប្បន្តិយ៍ហឈាស់បបតិក្កន្ត្រៃប្បន្តិយ៍ . . . . . | ” 127   |
| បដិកប្បន្តិយ៍ហឈាស់បបតិក្កន្ត្រៃប្បន្តិយ៍ . . . . .          | ” 132   |
| បដិកប្បន្តិយ៍ហឈាស់បបតិក្កន្ត្រៃប្បន្តិយ៍ . . . . .          | ” 133   |
| បដិកប្បន្តិយ៍ហឈាស់បបតិក្កន្ត្រៃប្បន្តិយ៍ . . . . .          | ” 142   |







Cornell University Library  
BF 145.M37 1917

Dedasaraning wawatekanipoen manoesa itad



3 1924 006 824 977

ech

